

ကန်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

ပုံစံ-	ကုန်သွယ်လုပ်ငန်းခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ		စာမျက်နှာ အနက်
အခွန်ထမ်းအမည်		အခွန်ထမ်းမှတ်ပုံတင်အမှတ်	
အခွန်အမျိုးအစား	ကုန်သွယ်လုပ်ငန်းခွန်	ဘဏ္ဍာနှစ်-	

ကုန်ထုတ်လုပ်မှု/ကုန်သွယ်မှု/ ဝန်ဆောင်မှု/ ကုန်တင်သွင်းမှုများအပေါ် ကုန်သွယ်ခွန်ကျသင့်မှု	ကြေညာလွှာအရ စုစုပေါင်း ရောင်းရငွေ/ ရငွေ (ကျပ်)	ပြင်ဆင်ထားသည့် စုစုပေါင်း ရောင်းရငွေ/ ရငွေ (ကျပ်)	အခွန် ရာခိုင်နှုန်း	ပြင်ဆင်ထားသည့် အခွန်(စစ်ဆေးထား သည့်ရောင်းရငွေ/ ရငွေ x အခွန်ရာခိုင်နှုန်း)
---	---	--	------------------------	---

ကန်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

၁	နိုင်ငံပိုင်မြေအား နှစ်ရှည်ငှားရမ်း၍ ဖြစ်စေ၊ နိုင်ငံတော်နှင့် အကျိုးတူပူးပေါင်း၍ဖြစ်စေ၊ ပုဂ္ဂလိကပိုင်မြေတွင်ဖြစ်စေ၊ မြေပိုင်ရှင်နှင့် အကျိုးတူပေါင်း၍ဖြစ်စေ အခြေခံအဆောက် အအုံအား တည်ဆောက်ပြုပြင်ရောင်းချခြင်းမှ ရောင်းရငွေ			-----	
၂	ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ရောင်းရငွေ			-----	
၃	ပြည်ပတင်ပို့ရောင်းချသည့် လျှပ်စစ်ဓာတ်အားခ			-----	
၄	ပြည်ပတင်ပို့ရောင်းချသည့် ရေနံစိမ်းများ			-----	
၅	(က) ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ် ခွင့်ပြုထားသော ကုန်စည်နှင့် ဝန်ဆောင်မှု များမှအပ အခြားကုန်စည်နှင့် ဝန်ဆောင်မှုများ			-----	
၆	ပြည်ပသို့တင်ပို့ရောင်းချသည့် လျှပ်စစ်ဓာတ် အားနှင့် ရေနံစိမ်းမှအပ ပြည်ပသို့ တင်ပို့ ရောင်းချသည့် ကုန်စည်များ			-----	
၇	ဆက်သွယ်ရေးဝန်ဆောင်မှုများ- ကြိုတင်ငွေဖြည့်ကဒ်များ/ဖုန်းပြောဆိုခများ			-----	
၈	ဆက်သွယ်ရေးဝန်ဆောင်မှုများ- အခြားဆက်သွယ်ရေးဝန်ဆောင်မှုများ			-----	
၉	ဆင်းကတ် (SIM Card) ရောင်းချခြင်း နှင့် ဆင်းကတ်ကို စတင်အသုံးပြုနိုင်ရန် ဆောင် ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ (စုစု ပေါင်းရငွေအား နောက်ဆက်တွဲဖြင့် ပူးတွဲတင် ပြရန်)			-----	
၁၀	အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း များ			-----	
၁၁	ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ဆောင်မှု လုပ်ငန်းများ			-----	
၁၂	ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ရသည့် ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ			-----	

ကန်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

၁၁	ကုန်သွယ်လုပ်ငန်းခွန်သတ်မှတ်ချက်	ကုန်သွယ်			
	စာရင်းစစ်ဆေးချက်အရကုန်သွယ်လုပ်ငန်းခွန်စုစုပေါင်း (လှိုင်း ၁၅ မှ)				
	ယခင်အစီရင်ခံခဲ့သောကုန်သွယ်လုပ်ငန်းခွန်				
	တိုးလာသည့်/ လျော့လာသည့် ကုန်သွယ်လုပ်ငန်းခွန်				
	အတိုး				
	ဒဏ်ကြေးငွေ(များ)				
	နှင့် ဝန်ဆောင်မှု ရငွေ				
၁၅	စုစုပေါင်း ကျသင့်သည့်ကုန်သွယ်လုပ်ငန်းခွန်				

မှတ်ချက်။ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အခွန်ရာခိုင်နှုန်းများအား နှစ်စဉ်ပြောင်းလဲဆောင်ရွက်သွားရန်။

အခြားသတင်းအချက်အလက်များ

ဤအစီရင်ခံစာပါအချက်များကို ကုမ္ပဏီ/ လုပ်ငန်း၏ ပိုင်ရှင်/တာဝန်ခံ မန်နေဂျင်းဒါရိုက်တာနှင့် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါသည်။

ကန်သတ်

ပြည်တွင်းအခွန်များဦးစီးဌာန

ကုန်သွယ်လုပ်ငန်းခွန် စာရင်းစစ်ဆေးတွေ့ရှိချက်အရ ပြန်လည်ပြင်ဆင်ထားသည့် အစီရင်ခံစာ

စာရင်းစစ်ဆေးချက်အရ အခွန်+ အတိုး+ ဒဏ်	
စာရင်းစစ်ဆေးချက်အရ ကြိုတင်ခွန်	
ယခင်အစီရင်ခံခဲ့သော ကြိုတင်ခွန်	
တိုးလာ / လျော့သွားသည့်ကြိုတင်ခွန်	
ထပ်မံပေးဆောင်ရမည့် (ပြန်အမ်းရမည့်) ကုန်သွယ်လုပ်ငန်းခွန် (တိုးလာသည့်အခွန် - တိုးလာသည့်ကြိုတင်ခွန်)	

အဖွဲ့ခေါင်းဆောင်-	ရက်စွဲ

သဘောတူညီချက်- ဤအစီရင်ခံစာပါတွေ့ရှိချက်များသည် အခွန်စည်းကြပ်မှုအကြောင်းကြားစာမဟုတ်သည့်အတွက် စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် တင်ပြ၍မရကြောင်း သိရှိပါသည်။ ဤအစီရင်ခံစာအား ----- ရုံး တာဝန်ရှိသူများက ထပ်မံစိစစ်၍ လက်ခံအတည်ပြုသည့် အပေါ်မူတည်၍ အပြောင်းအလဲရှိမည် ဖြစ်ပါကြောင်း မိမိအနေဖြင့် နားလည်သိရှိပါသည်။

အခွန်ထမ်း(သို့မဟုတ်)တရားဝင်ကိုယ်စားလှယ်၏လက်မှတ်	ရာထူး	ရက်စွဲ